

ဝပွဒတ
ပုဂ္ဂ

ဒေါက်တာအရှင်ပညိဿရ

B.A(Myanmar), M.A (Srilanka), Ph.D (India)

သာသနဓမ္မာစရိယ၊ သာသနဇောတိပါလဓမ္မာစရိယ၊ သာသနဟိတဂဏဝါစကာစရိယ
ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ

ကြည့်ရင်း ကြည့်ရင်း ပျက်ယိုယွင်း

ပြန်ချိရေး

ဆုပြည့်စုံထွန်းစာပေ

အမှတ် - ၅၀၈/၅၁၂၊ (၂-ခ)၊ ပထမထပ်၊ (သရဖီကွန်ဒို)၊

ကုန်သည်လမ်း(ဆိပ်ကမ်းသာလမ်းထောင့်)၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၃၈၃၆၆၄၊ ၃၈၆၈၃၃။


ဓမ္မဋ္ဌတ တရားတန်

ဓမ္မဋ္ဌတ စာပို့ချ သင်ကြ ကျင့်ကြစေ။

ဓမ္မဋ္ဌတ စာရေးပြ ဖတ်ကြ ကျင့်ကြစေ။

ဓမ္မဋ္ဌတ ဟောဖော်ပြ နာကြ ကျင့်ကြစေ။

ဓမ္မဋ္ဌတ တရားပြ ကျင့်ကြ ကျိုးရစေ။



ဓမ္မဒူတ

ဒေါက်တာအရှင်ပညိဿရ

B.A (Myanmar), M.A(Sri Lanka), Ph.D (India)

သာသနဓမ္မောစရိယ၊ သာသနဓဇာတိပါလဓမ္မောစရိယ၊ သာသနဟိတဂဏဝါစက အာစရိယ
ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာဂစ္ဆဝါစကပဏ္ဍိတ

ဒေါက်တာအရှင်ပညိဿရ

မွန်ပြည်နယ်၊ သထုံမြို့၊ ညောင်ဝိုင်းရပ်နေ
ဦးကျော်လှိုင် + ဒေါ်မြင့်ကြည်တို့မှ ၁၉၆၄ ခုနှစ်၊
ဇန်နဝါရီလတွင် ဖွားမြင်သည်။

တောင်စွန်း ဓမ္မဒူတတောရကျောင်း ဆရာ
တော်ကြီး ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာသဒ္ဓမ္မ
ဇောတိကဇေ) ကို ဥပဇ္ဈာယ်ပြုကာ ရှင်အဖြစ်၊ ရဟန်း
အဖြစ်သို့ ရောက်ရှိခဲ့သည်။

တောင်စွန်းဓမ္မဒူတတောရ၊ မန္တလေးမြို့၊ မစိုးရိမ်
တိုက်ဟောင်း၊ မစိုးရိမ်တိုက်သစ်၊ ပခုက္ကူမြို့၊ မဟာ
ဝိသုတာရာမကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး

သဒ္ဒမ္မသီတဂူချောင်တို့တွင်လည်းကောင်း၊ သီရိ
လင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်းကောင်း
ပညာ သင်ယူခဲ့ပါသည်။

သာသနဇေ မွှာစရိယဘွဲ့၊

သာသနဇောတိပါလ မွှာစရိယဘွဲ့၊

သာသနဟိတ ဂဏဝါစက အာစရိယဘွဲ့၊

B.A (Myanmar), M.A (Srilanka),
Ph.D (India) ဘွဲ့တို့ကို ရရှိခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်
သော မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တော်ကို ရရှိခဲ့
သည်။

၂၀၁၀ ပြည့်နှစ်တွင် သထုံမြို့၊ သုဝဏ္ဏဘူမိ
ပရိယတ္တိ သာသနဟိတအသင်းကြီးမှ ဆက်ကပ်
သော အဘိဝံသ ဘွဲ့တော်ကို ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်
သော ဓမ္မကထိက ဗဟုဇနဟိတဇေ ဘွဲ့တော်ကို
ရရှိခဲ့သည်။

ဓမ္မဒူတဆရာတော်ကြီး လွန်တော်မူသည့်
၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ တောင်စွန်းဓမ္မဒူတ
တောရကျောင်းတိုက် နာယကဆရာတော်အဖြစ်
တာဝန်ယူဆောင်ရွက်ခဲ့သည်။

၂၀၀၄ ခုနှစ်မှစတင်၍ သထုံမြို့နယ်၊ ကျိုက်
ကော်ကျေးရွာတွင် ဓမ္မဒူတသုခိတာရုံကျောင်း
တိုက်ကို တည်ထောင်ဖွင့်လှစ်ကာ ပဓာနနာယက
ဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်သည်။

၂၀၀၅ ခုနှစ်မှ စတင်၍ ပဲခူးမြို့၊ ဆယ်မိုင်
ကုန်းတွင် ဓမ္မဒူတတောရ သာသနာ့ရိပ်သာကို
တည်ထောင်ဖွင့်လှစ်ကာ ပဓာနနာယက ဆရာ
တော်အဖြစ် စာရေး၊ စာချ၊ တရားဟော၊ တရားပြ
ကာ သာသနာ့တာဝန်များကို ထမ်းဆောင်လျက်
ရှိပါသည်။



ကြည့်ရင်း ကြည့်ရင်း ပျက်ယိုယွင်း

သာသနာတော်နှစ် ၂၅၅၄၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်၊ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ညတွင် မန္တလေး မြို့အဆင့်မြင့်ဈေးချိုတော် ယုဇနစီရုံ ပထမထပ်တွင် ဖွင့်လှစ်ထားသော ဓမ္မပါရမီ တရားစာအုပ်များ၊ တရားတိတ်ခွေများ၊ DVD, VCD, MP-3 တရားခွေများ အခမဲ့ဓမ္မဒါနကုသိုလ်ပြုလုပ်ငန်းရဲ့(၇) နှစ်ပြည့်အထိမ်းအမှတ် ဓမ္မသဘင်အားဖြင့် ဆင်ယင်ကျင်းပအပ်သော မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်၊ အိမ်တော်ရာ ဘုရားပရဝုဏ်အတွင်း ၁၄ ခန်း ဓမ္မာရုံတော်ကြီးတွင် ဆင်ယင်ကျင်းပအပ်တဲ့ ဓမ္မပါရမီ ဓမ္မသဘင်ကြီးတွင် ဟောကြားအပ်သော “ကြည့်ရင်း ကြည့်ရင်း ပျက်ယိုယွင်း” တရားတော်။

အမြင်မှန်စေရန်

ဓမ္မပဒ အဋ္ဌကထာမှာလာရီတဲ့ တရားတစ်ပုဒ်ကို အခြေခံပြီးတော့ ပတ်ဝန်းကျင်ပြင်ပလောကနဲ့အတွင်း ခန္ဓာတို့သည် ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ပျက်စီးယိုယွင်း နေတယ်လို့ နားလည်သဘောပေါက်သွားအောင်လို့ပါ။

ဓမ္မအသိအမြင်တွေ ရရှိလာစေဖို့ပါ။ လောကကို ကြည့်မြင်သုံးသပ်တဲ့အခါမှာဖြစ်စေ၊ ခန္ဓာတွင်းကို ပြန်ပြီး တော့ ဆင်ခြင်သုံးသပ်ရာမှာဖြစ်စေ ကြည့်ရင်း ကြည့်ရင်း နဲ့ပျက်နေတဲ့သဘောတရားကို မြင်တတ်ဖို့ပါ။ ကြည့်ရင်း ကြည့်ရင်းနဲ့ပျက်ယိုယွင်းဖြစ်နေပါတယ်။ ကောင်းလာနိုး ကောင်းလာနိုး ဘယ်လောက်ပဲ မျှော်လင့်ထားထား ကောင်းလာဖို့နဲ့ ပျက်သွားဖို့က ဘယ်ဘက်က များသလဲ ဆိုရင် ပျက်သွားဖို့က များလှပါတယ်။

အပျက်တရားတွေ ရှိတဲ့လောက၊ လောကကိုက
ပျက်စီးတတ်တဲ့လောကဆိုတော့ တကယ်မှန်ကန်တဲ့
ဉာဏ်အမြင်နဲ့ကြည့်ရင် အကောင်းတွေရှိလား အပျက်
တွေ ရှိလားဆိုတော့ အပျက်တွေပဲရှိပါတယ်။ ဘယ်
လောက် ကောင်းအောင်လုပ်တယ်ပဲပြောပြော ဘယ်
လောက်ကောင်းအောင်လုပ်လုပ် ကောင်းမလာပါဘူး။
ပျက်သာ ပျက်လာပါတယ်။ ဒီအသိအမြင်လေးတွေ
ရသွားစေဖို့ပါ။